

အက်ထရီနယ်လင်ဖွင့် သွေးတွင်းသကြားဓာတ်မြှင့်မားအောင် ပြုလုပ်ထားသော  
ကွက်ဖြူကြီးများပေါ်တွင် ပရှုပ်မပါသောတိုင်းရင်းဆေး (အမှတ်-၁၇) ဖွင့်  
သွေးတွင်းသကြားဓာတ်ကျဆင်းမှုအား စမ်းသပ်ခြင်း

ခင်မိုးအောင် \*|အောင်ကျော်ကျော် \*|စောမြတ်သွယ် \*|မိုးကျော်မြင် . \*|အောင်ကျော်မင်း \*\*|  
ကည်ကည်ဦး \*\*|မြင့်မြင့်ခိုင် \*|တင်တင်သိန်း \*|

\*ဆေးသုတေသနဦးစီးဌာန(အထက်မြန်မာပြည်)

\*\*တိုင်းရင်းဆေးတက္ကသိုလ် (မွန်လေး)

ဆီးချို့သွေးချို့ရောဂါ၏ အဓိကလက္ခဏာမှာ  
သွေးတွင်းသကြားစာတ် ရေရှည် မြင့်တက်နေခြင်းဖြစ်သည်။

ငှုံးဝိသေသနနှင့်အတူ  
အဆီးစာတ်မြင့်တက်ခြင်း၊  
ပို့ဖြစ်စဉ်ပြောင်းလဲဖြစ်ပေါ်ခြင်း၊  
ဆီးများခြင်း၊  
ဆာလောင်မွှတ်သိပ်ခြင်း၊  
ရေငတ်ခြင်း၊  
အာရုံကြောထိခိုက်ခြင်း၊  
ကျောက်ကပ်အားနည်းခြင်းနှင့်နှလုံးသွေးကြောအန္တရာယ်ဖြစ်ခြင်း  
တိ.ကိုတွေ.ရှိရပါသည်။

## ဆီးချို့သွေးချို့ရောဂါအား အမျိုးအစား(၂)မျိုး ခွဲခြားသတ်မှတ်ထားကာ

### ● အမျိုးအစား(၁) -----

အင်ဆူလင်ဓာတ်သဘာဝကြောင့်ဖြစ်

### ● ပန်ကရိယရှိ ဘီတာဆဲလ်များကို

ဖျက်ဆီးခံရပြီး အင်ဆူလင်  
လုံးဝမထုတ်နိုင်သောကြောင့်

### ● ထိုရောဂါမျိုးတွင်

အင်ဆူလင်ထိုးဆေးဖြင့်သာ ကုသရသည်။

### ● အမျိုးအစား(၂)

အင်ဆူလင်ဓာတ်ကြောင့်မဟုတ်သောအမျိုးအစား

### ● ဘီတာဆဲလ်များ ဖျက်ဆီးခံရခြင်းမရှိဘဲ အင်ဆူလင်ထုတ်လွှတ်မှုပမာဏ နည်းခြင်း (သို့)အသုံးမပြုနိုင်ခြင်းဖြစ်သည်။

### ● ထိုရောဂါမျိုးကို ကုသရာတွင်အစားအစာ

ထိန်းညီခြင်း၊ ပုံမှန်လေ့ကျင့်ခန်း  
ပြုလုပ်ခြင်းနှင့် သွေးချို့ကျဆေးဝါးများ  
သုံးစွဲခြင်းတို့ပါဝင်။

- သွေးချိုကျဆေးဝါးများ သုံးစွဲခြင်း၏ ရိုးရာတိုင်းရင်းဆေးပင်နှင့် ဆေးဖုံးများ၏ အခန်းကဏ္ဍ ပါဝင်လာပေသည်။
- ယခုအခါတွင်တိုင်းရင်းဆေးပင်များကိုမဖွံ့ဖြိုးသေးသောနိုင်ငံများနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများ တွင်ကျယ်ပြန်.စွာအသုံးပြုလာကြရာမှတ်တမ်းများအရတိုင်းရင်းဆေးပင်ပေါင်း(၈၀၀)နီးပါး သည်သွေးချိုကျအာနိသင်ရှိသည်ကို တွေ့ရပါသည်။
- တိုင်းရင်းဆေးအမှတ်-၁၇သည် ခေတ်အဆက်ဆက် သွေးချိုကျအာနိသင်ရှိသည်ဟု ယူဆပြီး သုံးစွဲခဲ့သောကြောင့် ဤသုတေသနသည် ငွေး၏အာနိသင်ကို လက်တွေ့ဆေးသုတေသန ဖော်ထုတ်ရန် ဖြစ်ပြီး ယခုထက်ပို၍ ကျယ်ကျယ်ပြန်.ပြန်. အသုံးပြန်ရန် အချက်အလက်များကို ရှာဖွေဖော်ထုတ် ပေးရန် ဖြစ်သည်။



## ရည်ရွယ်ချက်

တိုင်းရင်းဆေးအမှတ်-၁၇(ပရဲပ်မပါ)၏ သွေးချိုကျအာနိသင်ကို အက်ထရီနယ်လင်ဖြင့်  
သွေးချိုက်အောင် ပြလုပ်ထားသော ကြွက်ဖြူကြီးများပေါ်တွင် စမ်းသပ်  
ဖော်ထုတ်ရန် ရည်ရွယ်ပါသည်။

## ယခုစမ်းသပ်သောဆေးဖံ့ွိုင်--

- ဆေးပင်(၁၆)မျိုး၊ ဓာတုပစ္စည်း(၁)မျိုးနှင့်တိရှိဘဏ်ထွက်ပစ္စည်း(၁)မျိုးဆတူပေါင်းစပ်ပါဝင်ပြီးအသုံးပြုသည့်အစိတ်အပိုင်းများမှာအသီးအဖွင့်အမြစ်ခေါက်၊ အရွက်၌ဖြစ်သောပိုးအိမ်ပင်စည်အနှစ်အစွေးဝတ်ဆံနှင့်အမြစ်တို့ဖြစ်သည်။
- ပါဝင်သောဆေးပင်များမှာဘတိပို့လ်သီး၊ လေးညွှန်း၊ ကြစ်၊ ပန်းမ၊ ပန်းနှုံး၊ ကတ္တရသချံ၊ နံချေး၊ သာနိုင်၊ သာဖြူဗာလာငယ်၊ ကတ်ဖို့နှုံးချို့ဗာလာငယ်၊ ဆောင်းမေးခါး၊ ဆေးပုစ္စနှင့်တုပ်၊ ပဒုမ္မာကြာဝတ်ဆံ၊ ကြာသီးဆံနှင့်ကုံးကော်ဝတ်ဆံတို့ဖြစ်ကြပါသည်။

## အထောက်အထားများ

ဆေးအမှတ်(၁၇)

– ခွေးဆောင်နှစ်းစဉ်ကုထုံးကျမ်း၊ နယ်မာလာကျမ်း

လတ်ဆတ်သောဆေးဝါး၏ အရောင်

– အနီး

လတ်ဆတ်သောဆေးဝါး၏ အနဲ့

– မွေးရှိနှစ်း

လတ်ဆတ်သောဆေးဝါး၏ အရသာ

– ပူ၊ ဆိမ်.ခါး၊ စပ်

ဝိရှိယ

– သီတာ၊ သိနိဒ္ဓ၊ လဟု၊ တိက္ခ

ဝိပါက

– အေး၊ ချို့

## သုတေသနပြည်သူ့နေရာ

- ဆေးသုတေသနပို့စီးငြာန (အထက်မြန်မာပြည်)၊ ရွှေဂါဌာဒ္ဓသုတေသနငြာနခဲ့

## သုတေသနပြည်သူ့ပုံ

- ရေတွဲခန်းအခြေပြု စမ်းသပ်သူတေသန

## သုတေသနပြည်သည့်အခိုန်

- ၁၀၁။ ခန့်စာ ၁၃၇



## အသုံးပြုသည့် တိရစ္ဆာန်ဝထ္ာပစ္ည်း

- ဓါတ်ခွဲခန်းတိရစ္ဆာန်ကြော်ဖြူကြီးများ - ကိုယ်အလေးချိန် ၁၇၀မှုံ၂၇၀ဂရမ်  
အထိုင် အမ  
စုစုပေါင်း(၃၀)
- အက်ထရိနယ်လင်ထိုးဆေး
- ဤစိန်ဆေးထိုးအပ်
- ၁စိန်ဆေးထိုးအပ်
- သွေးချို့တိုင်းတာစက်
- ပေါင်းခံရည်
- ကြော်ဆေးတိုက်ရန်ဖွံ့န်
- ကိုယ်အလေးချိန်တိုင်းတာစက်
- တိုင်းရင်းဆေးအမှတ်-၁၇(၆၀)ဂရမ်
- တစ်ခါသုံးလက်အိတ်နှင့်နာခေါင်းစည်း



## ပြည်ထောင်ရွက်ပုံနည်းလမ်း

စမ်းသပ်မှုမတိုင်မီဒါတ်ခွဲခန်းအစာနှင့်ရေများကိုပုံမှန်တိုက်ကျွေးပြီး

(၁၈)နာရီ အကြာအစာဖြတ်ပြီး

သွေးချို့ ပမာဏကို ၁မီလီမီတာ အမြဲးထိပ် ဖြတ်၍တိုင်းတာရာ

(၈)မိတ်မိုး/လိုတာနှင့် အထက်ရှိသော ကွဲက်ဖြူကြီးများကို ရွှေးချယ်ခဲ့ပါသည်။

ရက်သတ္တပတ် တစ်ပတ် အကြာတွင်

အဆ(၈၀)အုပ်စုတွင် (၄)ကောင်၊

အဆ(၆၀)အုပ်စုတွင် (၄)ကောင် ।

အဆ(၄၀)အုပ်စုတွင် (၄)ကောင် ।

စံပြုအနောက်တိုင်းဆေး အုပ်စုတွင် (၄)ကောင်နှင့်

ပေါင်းခံရည် အုပ်စုတွင် (၄)ကောင် စုစုပေါင်းကွဲက်ကောင်ရေ ၂၀ကောင် အား  
စမ်းသပ်မှုတွင် အသုံးပြု ခဲ့ပါသည်။

ရက်သတ္တပတ်တစ်ပတ်အကြောတွင်ထပ်မံ၍(၁၈)နာရီအကြောအစာဖြတ်ပြီးသွေးချိုပ်မာဏကို  
ကန်ညီးသွေးချိုပ်မာဏအဖြစ်သတ်မှတ်ပြီးနောက်တိုင်းရင်းဆေးအမှတ်-၁၇ကို-

အဆ(၈၀)အုပ်စု ----- ၃.၂ ဂရမ်/ကီလိုဂရမ်

အဆ (၆၀)အုပ်စု ----- ၂.၄ ဂရမ်/ကီလိုဂရမ်

အဆ(၄၀)အုပ်စု ----- ၁.၆ ဂရမ်/ကီလိုဂရမ်

အနောက်တိုင်းဆေးအုပ်စု ----- ၀.၅ မီလိုကရမ်/ကီလိုဂရမ်

ပေါင်းခံရေအုပ်စု ----- ၄ မီလိုလီတာ/ကီလိုဂရမ်နှုန်းဖြင့်

အသီးသီးတိုက်ကျွေးပြီးနောက် အက်ထရီနယ်လင် ၀.၂ မီလိုလီတာ/ကီလိုဂရမ်နှုန်းဖြင့်  
ဆေးထိုးပြီး သွေးချိုပ်မာဏများကို ၁နာရီအကြော၊ ၂နာရီအကြော၊ ၃နာရီ  
အကြောတွင်အသီးသီးတိုင်းတာခဲ့ပါသည်။ ၄င်းသွေးချိုပ်မာဏများ၏ ပုံမ်းမျှပောဏကို  
တွက်ချက်၍ ဂရပ်ရေးဆွဲခြင်းဖြင့် အဖြေဖော်ထုတ်ခဲ့ပါသည်။

## တွေ့ရှိချက်


- ပျမ်းမျှသွေးချို့ ပမာဏာများကို စမ်းသပ်အပ်စု (၃)အပ်စနှင့် နှိုင်းယူဉ်အပ်စု (၂)အပ်စတို့တွင် တိုင်းတာခဲ့ရာ ပထမတစ်နာရီတွင် အဆ(၄၀)အပ်စနှင့် အဆ(၈၀)အပ်စတို့တွင် သွေးတွင်းသြကားဓာတ် ကျဆင်းမှုအား အနည်းငယ် တွေ့ရှိရပါသည်။
- အဆ(၆၀)အပ်စတွင်မူ အနောက်တိုင်းဆေးကဲသို့ သွေးတွင်းသြကားဓာတ်ကျဆင်းနှင့်ကြောင်း တွေ့ရှိရသည်။ အက်ထရီနယ်လင် ဆေးထိုးပြီးနောက် (၂)နာရီအကြာတွင် အဆ(၆၀) အပ်စုံသာလျှင် သွေးတွင်းသြကားဓာတ် ကျဆင်းကြောင်း တွေ့ရှိရပြီး ကျန်အပ်စုံများတွင် ထိုးဆေး၏ အာနိသင်သာ ပြသခဲ့ပြီး နောက်(၂)နာရီ၊ (၃)နာရီ၊ (၄)နာရီအကြာတွင် နှိုင်းယူဉ် အနောက်တိုင်းဆေး အပ်စကဲ့သို့ သွေးချို့ကျဆင်းလာခြင်း မရှိခဲ့ပါ။

ပေါ်(၁)

စမ်းသပ်အပ်စုများနှင့်နှိုင်းယဉ်အပ်စုများ၏ သွေးတွင်းသကြားဓာတ်ပမာဏ(မီလီမိုး/လီတာ)  
အခြေအနေ

အပ်စုများ	အခြေခံ	ပထမနာရီ	ဒုတိယနာရီ	တတိယနာရီ	စတုတွနာရီ
အဆ(၈၀)	၄.၆၇±၀.၀၉	၇.၈၂±၁.၂၆	၆.၆၂±၀.၅၁	၅.၂၇±၀.၉၆	၅.၀၂±၀.၉၀
အဆ(၆၀)	၃.၈၂±၀.၅၅	၆.၅၂±၁.၆၉	၅.၅၂±၁.၉၁	၆.၃၅±၂.၇၄	၅.၂၀±၂.၁၂
အဆ(၄၀)	၄.၈၀±၀.၂၀	၇.၆၇±၁.၉၀	၆.၈၇±၀.၆၆	၇.၀၇±၁.၁၇	၆.၄၂±၁.၀၂
နှိုင်းယဉ်အနောက်တိုင်းဆေး	၄.၃၂±၀.၆၈	၆.၃၇±၁.၆၇	၄.၅၅±၁.၄၇	၃.၉၀±၁.၈၀	၃.၇၂±၁.၀၁
နှိုင်းယဉ်ပေါင်းခံရေ	၄.၂၇±၀.၃၇	၈.၆၀±၁.၂၁	၆.၈၅±၂.၂၂	၅.၆၂±၁.၆၄	၄.၉၈±၁.၅၉

စမ်းသပ်အပ်စုများနှင့် နှိုင်းယူဉ်အပ်စုများ၏ သွေးတွင်းသကြားရာတ် ပမာဏ  
(မီလီမီး/လီတာ)အခြေအနေအား နာရီအလိုက်ပြသပုံ (**p** တန်ဖိုး< 0.05)



## ဆွေးနွေးသုံးသပ်ချက်များ



- ယခုစမ်းသပ်ခဲ့သော ဆေးဖို့တွင်ဆေးပင်အများစုသည် သွေးချိုကျအာနိသင် ရှိသကဲ့သို့. တဗြားအာနိသင်များလည်း ပေါင်းစပ်ပါဝင်ရာ ယခုစမ်းသပ် ပြုလုပ်သော အဆ(၆၀)အုပ်စု (သို့) ဆေးပမာဏ J.Cမီလီဂရမ်/ကီလိုဂရမ်တွင် အနောက်တိုင်းဆေး ကဲ့သို့. သွေးတွင်းအချို့ဝါတ် ကျဆင်းကြောင်းကို လက်တွေ့ကျကျ တွေ့ရှိခဲ့ရပါသည်။



- တိုင်းရင်းဆေးပညာတွင် ဆေးပင်များ၏ အပူပင်နှင့်အအေးပင်ဟူ၍ ခွဲခြားထားရာ ဆီးချို့ရောဂါဆေးပင်များကို ပူးခါးစပ် အရသာရှိသော အပူပင်များဟု ယူဆထားပါသည်။ ဤဆေးတွင် ပူးခါးစပ်အရသာရှိသော ဇာတိပို့လ်သီး၊ လေးညွှန်း၊ ကြော်၊ ပန်းမ၊ ကတ္တရသချို့၊ နံ.သာနီ၊ ဖာလာငယ် နှင့် ကတ်ဖို့တို့ပါဝင်ပါသည်။ထို့ကြောင့် ဤဆေးဖုံးသည် ဆီးချို့ရောဂါကုသရာ၏ တိုင်းရင်းဆေးပညာ သဘောတရားနှင့် ကိုက်ညီမှုရှိပါသည်။
- အခြားသုတေသနတစ်ခုတွင် ပဒ္ဒမွှာကြောဝတ်ဆံး၏ မီသနောဆေးအနှစ်သည် အစာဖြတ်ထားပြီး တိုင်းတာသော သွေးတွင်းသကြားရောင်နှင့် အဆီရောင်ပမာဏများ သိသာစွာကျဆင်းစေသောအာနီသင်ရှိကြောင်းတွေရသည်။

- ပါကစွဲတန်ဖိုင်ငံ၏ သုတေသနတစ်ခုတွင် တိုင်းရင်းဆေးပင်(၃၇)ပင်အား ဆီးချို့သွေးချို့ရောက် အတွက်စမ်းသပ်ခဲ့ရာ ဖာလာငယ် ပေါင်းစပ်ပါဝင်သော ဆေးဖုံသည် သွေးတွင်းသကြားဓာတ်ကို ထိန်းညီပေးကြောင်းတွေ့ရှိရပါသည်။
- ထို့ကြောင့်ပူးခါးစပ်အရသာရှိ ငြင်းအပင်သည် သွေးတွင်းသကြားဓာတ်ကို ကျဆင်းအောင်ပြုလုပ်ရာ၌ ယခုစမ်းသပ် ဆေးဖုံတွင် ပါဝင်နေမှု ကိုက်ညီ ပေသည်။

**အိမ္မာ နိုင်ငံတွင်**      **ပရဆေးများကို**      **တွင်ကျယ်စွာဖြင့်**      **ဆီးချို့သွေးချို့**  
**ရောဂါတွငဲအသုံးပြုကြရာ**      **ရွှေးကွက်ဝင်ပရဆေးများစွာရှိသည့်အနက**      **သုတေသနတစ်ခုတွင်**  
**ဆေးဖုံ(၂၈)မျိုးပါဝင်သော**      **Madhumeha Churna**      **တွင် နဲ့သာဖြူသည်(၄၀)ကရမ် ပါဝင်**  
**စမ်းသပ်ထားကြောင်းတွေ့ရပါသည်။**

- တိုင်းရင်းဆေးအမှတ်(၁၇)၏ စိတ်ချွောသုံးစွဲနိုင်မှုပေါ် ရည်ရွယ်၍ ရေတိအဆိပ်အတောက် ရှိမှုမရှိမှုသုတေသနကို ဆေးသုတေသနဦးစီးငွာန (အောက်မြန်မာပြည်)၏ (၅၀)ရာခိုင်နှုန်း သေဆုံးနှုံးဖြင့် ကြွက်ဖြူကလေးများနှင့် စမ်းသပ်ခဲ့ရာ ၃၂၂ ကရမ်/ကိုလိုကရမ် ပမာဏထက်မြင့်မားမည်ဟု ဖော်ပြထားပါသည်။**
- ထို့ကြောင့် ဆေးဖုံသည်လူတွင်တိုက်ကျွေးသော ဆေးပမာဏအဆ(၈၀) အထိ လတ်တလောအဆိပ်အတောက် မရှိဘဲ စိတ်ချွောအသုံးပြနိုင်မည်ဟု ယူဆရပါသည်။**

## ကောက်ချက်ဆွဲခြင်း၊ အကြံပြုခြင်း

ယခုစမ်းသပ်မှုသည် လက်တလောကာလတွင် သာသွေးတွင်းသူကြားရာတ်  
မြင့်မားအောင်ပြုလုပ်ထားသော ကွဲက်ဖြူဗြီးများပေါ်တွင် စမ်းသပ်ထားခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ရေရှည်သွေးတွင်းသူကြားရာတ်မြင့်မားအောင်ပြုလုပ်ထားသော  
ကွဲက်ဖြူဗြီးများပေါ်တွင် ဆက်လက် စမ်းသပ်ရန် လိုအပ်လျက်ရှိပါသည်။

ထို့အပြင် ဆေးပမာဏ ပိုမိုမြင့်မား၍ စမ်းသပ်သင့်ကြောင်း အကြံပြု  
ဆွဲးနွေးတင်ပြအပ်ပါသည်။

- ကျေးဇူးတင်လွှာ

ဤသုတသနဖြစ်မြောက်ရေးအတွက်တိုက်တွန်းအားပေးခဲ့ပါသော  
ဆေးသုတသနဦးစီးဌာန(အထက်မြန်မာပြည်)၊ ညွှန်ကြားရေးမှူးချုပ်  
ဒေါက်တာကျော်ငွေသန်။ ပူးပေါင်းကူညီခဲ့သော တိုင်းရင်းဆေးတက္ကသိုလ်  
ပါမောက္ဗာချုပ် ဒေါက်တာသန်းမောင်နှင့်တကွ အစစအရာရာ ကူညီ  
လုပ်ဆောင်ပေးခဲ့ပါသော လုပ်ဖော်ကိုင်ဖက်များ၊ ဝန်ထမ်းများ အားလုံးကို  
အထူးပင် ကျေးဇူးတင်ရှိပါသည်။

ကျေးဇူးတင်ပါ ဆုတ်

